


မၤန့ၢ်တၢ်ဆိၣ်ထွဲ လၢတၢ်ကရဲၣ်ကျဲၤ သးတၢ်ဆိၣ်သနံး, တၢ်သ့ၣ်ကိၤသးဂီၤ ဒီးမၤဂ့ၤထီၣ်နတၢ် အိၣ်မ့ၢ်ဆိးပၤ



Partners in Wellbeing မ့ၢ်တၢ်မၤစၢၤအတၢ်ဖဲးတၢ်မၤလၢ
အကလီတခါလၢတၢ်ကမၤစၢၤန့ၢ်လၢတၢ်ကမၤဂ့ၤထီၣ်နတၢ်
အိၣ်မ့ၢ်ဆိးပၤ,မၤအိၣ်ထီၣ်ဒီးတၢ်မၤအကျဲၣ်သ့ၣ်တဖၣ်လၢ
တၢ်ကကွၢ်ဆၢၣ်မဲၣ်တၢ်ဂ့ၤထီၣ်ဒီးဟ့ၣ်သးဂ့ၤဝီတၢ်ဆိၣ်ထွဲအခါ
ဖဲ ခိၣ်ရိၣ်န့ၣ်ဘဲရးစံတၢ်ဆါသတြိၣ်ကဲထီၣ်အခါဒီးမ့ၢ်ဝံၤအခါ
န့ၣ်လီၤ.

ဃုသ့ၣ်ညါတၢ်လၢအကမၢ်

ကွၢ်ဃုသ့ၣ်ညါတၢ်လၢအဒုးကဲထီၣ်နသးအတၢ်ဆိၣ်သနံးမ့တမ့ၢ် တၢ်ဘၣ်
ယိၣ်ဒီးန့ၢ်ပၤနတၢ်ဆိကမိၣ်တဖၣ်,တၢ်တူၢ်ဘၣ်တဖၣ်ဒီး တၢ်လဲၤခိဖျိတ
ဖၣ်န့ၣ်လီၤ.

မၤတၢ်လၢတၢ်ကဖိၣ်ဂၢ်ဃာ်တၢ်

မၤအိၣ်ထီၣ်ကျိၤကွၢ်လၢတၢ်ကရဲၣ်ကျဲၤသးတၢ်ဆိၣ်သနံး,တၢ်ကိၤ တၢ်ဂီၤ
ဒီးမၤဂ့ၤထီၣ်နတၢ်အိၣ်မ့ၢ်ဆိးပၤဒီးတၢ်သ့ၣ်လဲၤခိဖျိတၢ်န့ၣ် လီၤ.

တၢ်ဆိၣ်ထွဲလၢတၢ်ကလဲၤဆူညါဒီးပတၢ်အိၣ်မ့

သ့ၣ်ညါပုၤလၢနတၢ်အိၣ်မ့အပူၤ,တၢ်ဆိၣ်ထွဲအတၢ်မၤစၢၤအတၢ်ဖဲး တၢ်မၤ
တဖၣ်ဒီးတၢ်တိၤစၢၤမၤစၢၤလၢအဂၤလၢတၢ်ကမၤစၢၤန့ၢ်လၢတၢ် ကရဲၣ်ကျဲၤ
တၢ်ဖဲတၢ်ဆါကတီၢ်ဖဲသးတၢ်ဆိၣ်သနံးအကတီၢ်န့ၣ်လီၤ.

ကိးဘၣ် 1300 375 330 လၢတၢ်ကစးထီၣ်အ
ဂီၢ်တက့ၢ်.

ပဟ့ၣ်သဆၣ်ထီၣ်ပုၤလၢအဟံၣ်ပနီၣ်လီၤအသးဒ် LGBTQIA+, ပုၤလၢအ
အိၣ်လၢလုၢ်လၢတၢ်ဆဲးတၢ်လၢအကလုၢ်ကလုၢ်,အဘီရံၤ က့ၢ်န့ၢ်မ့တမ့ၢ်
ထိရူးစထရုတ်ကိးဖိတဖၣ်,သုးဖိလီၤလံၤတဖၣ်ဒီး ပုၤလၢအလဲၤခိဖျိဘၣ်
တၢ်တအိၣ်ဒီးဟံၣ်ဃီတဖၣ်ကဆဲးကျိးပုၤန့ၣ် လီၤ.

ပုၤကတိၤကျိးထံတၢ်အတၢ်မၤစၢၤအတၢ်ဖဲးတၢ်မၤတဖၣ်
ဒီးတၢ်ကျိးထံ



တၢ်တဖၣ်ဖဲန့ၢ်လိၣ်ဘၣ်တၢ်မၤစၢၤလၢတၢ်ကန့ၢ်ပၤတၢ်ဂ့ၤထီၣ်နတၢ်
အဂီၢ်ကိးဘၣ် **1300 375 330** တက့ၢ်.

Partners in Wellbeing န့ၣ်ဘၣ်တၢ်
ဆိၣ်ထွဲမၤစၢၤအိၣ်ဖျိဘဲးထိရံၤ ယိပဒိၣ်
ဒီးဘၣ်တၢ်ဟ့ၣ်လီၤအိၣ်လၢဘဲးထိရံၤ
တၢ်လီၤဝဲးဝဲးခိဖျိ Neami National,
EACH ဒီး ACSO န့ၣ်လီၤ.

Partners in
Wellbeing